

မူရင်း (သက်ဆိုင်ရာအခွန်ရုံးသို့ ပြန်ပို့ရန်)

ဘဏ်စာရင်းအမှတ် _____

၂။ ဝင်ငွေနှင့်ပိုင်ဆိုင်မှုအပေါ်တွင်ကောက်ခံသည့်အခွန်

၂-၁။ ပုဒ်မ ၁၆ နှင့် ၁၆-က တို့အရ ကြိုတင်ပေးသွင်းသည့်
ဝင်ငွေခွန်

_____ (မြို့) _____ ဘဏ်သို့ပေးသွင်းသည့် ဝင်ငွေခွန်
အခွန်ထမ်းမှတ်ပုံတင်အမှတ် _____
အခွန်ထမ်းအမည်နှင့်လိပ်စာ _____

သင့်ငွေ { (ဂဏန်းဖြင့်) _____
(စာဖြင့်)ကျပ် _____

ရက်စွဲ _____

ငွေပေးသွင်းသူလက်မှတ်

(ဘဏ်မှဖြည့်သွင်းရန်)

၁။ ချလန်အမှတ် _____

၂။ အခွန်ရငွေ မှတ်ပုံတင်စာရင်းတွင်
ရေးသွင်းသည့် အမှတ် _____

၃။ အခွန်ရငွေ မှတ်ပုံတင်စာရင်းတွင်
ရေးသွင်းသည့် ရက်စွဲ _____

စာရင်းကိုင်

သက်ဆိုင်ရာ
အခွန်ရုံးတံဆိပ်

ဘဏ်တံဆိပ်

ဘဏ်မန်နေဂျာ

မိတ္တူ-၁ (ဘဏ်၌ထားရန်)

ဘဏ်စာရင်းအမှတ် _____

၂။ ဝင်ငွေနှင့်ပိုင်ဆိုင်မှုအပေါ်တွင်ကောက်ခံသည့်အခွန်

၂-၁။ ပုဒ်မ ၁၆ နှင့် ၁၆-က တို့အရ ကြိုတင်ပေးသွင်းသည့်
ဝင်ငွေခွန်

_____ (မြို့) _____ ဘဏ်သို့ပေးသွင်းသည့် ဝင်ငွေခွန်
အခွန်ထမ်းမှတ်ပုံတင်အမှတ် _____
အခွန်ထမ်းအမည်နှင့်လိပ်စာ _____

သင့်ငွေ { (ဂဏန်းဖြင့်) _____
(စာဖြင့်)ကျပ် _____

ရက်စွဲ _____

ငွေပေးသွင်းသူလက်မှတ်

(ဘဏ်မှဖြည့်သွင်းရန်)

၁။ ချလန်အမှတ် _____

၂။ အခွန်ရငွေ မှတ်ပုံတင်စာရင်းတွင်
ရေးသွင်းသည့် အမှတ် _____

၃။ အခွန်ရငွေ မှတ်ပုံတင်စာရင်းတွင်
ရေးသွင်းသည့် ရက်စွဲ _____

စာရင်းကိုင်

သက်ဆိုင်ရာ
အခွန်ရုံးတံဆိပ်

ဘဏ်တံဆိပ်

ဘဏ်မန်နေဂျာ

၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ
ပုဒ်မ ၃၈၉ အရ နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့် အခွန်
အကောက်များကို ပေးဆောင်ရန် တာဝန်ရှိပါသည်။

(အခွန်ပေးသွင်းသူသို့ ပြန်ပေးရန်ဖြတ်ပိုင်း)

ပုဒ်မ ၁၆ နှင့် ၁၆-က တို့အရ ကြိုတင်ပေးသွင်းသည့် ဝင်ငွေခွန်၊

(ကျပ် _____)

ပေးသွင်းသဖြင့် လက်ခံရရှိပါသည်။

ရက်စွဲ။ ခုနှစ်၊ လ၊ ရက်

ဘဏ်မန်နေဂျာ

ဘဏ်တံဆိပ်

အခွန်ဆောင်ထား နိုင်ငံသား
လေးစားသမှုတို့ဂုဏ်ပြု